

အလှကုန်ပစ္စည်း ကြီးကြပ်ကွပ်ကဲခြင်း၏ ရည်ရွယ်ချက်များ

၁။ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော၊ အရည်အသွေးကောင်းမွန် သော၊ အကျိုးအာနိသင်ရှိသော အလှကုန်ပစ္စည်းများကို သုံးစွဲနိုင်စေရန်။

၂။ အာဆီယံ အလှကုန်ပစ္စည်းဆိုင်ရာ ပြဋ္ဌာန်းချက်နဲ့အညီ အလှကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများ ပြုလုပ်နိုင်စေရန်။

အလှကုန်ပစ္စည်း၏အဓိပ္ပာယ်

“အလှကုန်ပစ္စည်း” ဆိုသည်မှာ

* လူတို့၏ ခန္ဓာကိုယ်ပေါ်ရှိနေရာအမျိုးမျိုး

(မျက်နှာ၊ နှုတ်ခမ်း၊ ဆံပင်၊ အမွှေးအမျှင်၊ လက်သည်း၊ ခြေသည်း၊ အရေပြားနှင့် ပြင်ပလိင်အင်္ဂါ) သို့မဟုတ် သွားနှင့်ခံတွင်းတို့တွင် အသုံးပြုရန်ဖြစ်ပြီး အဓိကအား ဖြင့် ၎င်းတို့ကို

- ✓ သန့်ရှင်းစင်ကြယ်စေခြင်း၊
- ✓ မွှေးကြိုင်စေခြင်း၊
- ✓ ရုပ်ဆင်းအသွင်အပြင်ပြောင်းလဲစေခြင်း၊
- ✓ ခန္ဓာကိုယ်အနံ့အသက်ပြုပြင်စေခြင်း၊

- ကောင်းမွန်သည့်အခြေအနေတွင် ထိန်းသိမ်းထားရှိနေစေခြင်း သို့မဟုတ် ပျက်စီးခြင်းမှ ကာကွယ်စေခြင်း စသည်တို့ကို ဖြစ်စေသည့် ဖော်စပ်ထားသော အရာဝတ္ထုကို ဆိုလိုသည်။

Cosmetic product (definition)

- Any substance or preparation intended to be placed
- in contact with the various external parts of the human body or
- with the teeth and the mucous membranes of the oral cavity with a view exclusively or
- mainly to cleaning them, perfuming them, changing their appearance and/or
- correcting body odours and/or protecting them or keeping them in good condition



အလှကုန်ပစ္စည်းအမျိုးအစားများ (Product types of cosmetics)

- (၁) မျက်နှာ၊ ခြေလက်၊ နှင့် ခန္ဓာကိုယ်အရေပြားပေါ် အသုံးပြုသော ပစ္စည်းများ၊
Creams, emulsions, lotions, gels and oils for the skin (hands, face, feet, etc)
- (၂) မျက်နှာပေါ်တွင် ဖုံးအုပ်ခြင်း၊ ပေါင်းတင်ခြင်းတို့တွင် အသုံးပြုသော အလှပြင်ပစ္စည်းများ၊
Face masks (with the exception of chemical peeling products)
- (၃) ကိုယ်ခန္ဓာပေါ် အသုံးပြုသော အရည်၊ အမှုန့်၊ အဆီ စသည့် အခြေခံပစ္စည်းများ၊
Tinted bases (liquids, pastes, powders)
- (၄) ဆပ်ပြာအမျိုးမျိုး၊
Toilet soaps, deodorant soaps
- (၅) ရေမွှေးများ၊
Perfumes, toilet waters (eau de toilettries) and eau de Cologne
- (၆) ရေချိုးရာတွင် အသုံးပြုသော အလှကုန်ပစ္စည်းများ၊
Bath and shower preparations (salts, foams, oils, gels, etc)
- (၇) အနံ့အသက်ပျောက်စေသည့်ပစ္စည်းများ၊
Deodorants and antiperspirants
- (၈) ဆံပင်အလှပြုပြင်သည့် ပစ္စည်းများ၊
Hair care products
- **Hair tints and bleaches (including permanent hair dyes)**
 - **Products for waving, straightening or fixing**
 - **Setting products**
 - **Cleansing products (lotions, powders, shampoos),**
 - **Conditioning products (lotions, creams, oils),**
 - **Hairdressing products (lotions, lacquers, brilliantines)**

(၉) အမွှေးအမှင် ဖယ်ရှားရာတွင်လည်းကောင်း၊ ရိတ်ရာတွင်လည်းကောင်း၊ ကျွတ်စေရာတွင် လည်းကောင်း အသုံးပြုသည့်ပစ္စည်းများ၊

Shaving product (creams, foams, lotions, etc.)

(၁၀) မျက်စိ၊ မျက်ခွံ၊ မျက်တောင်မွှေး၊ မျက်ခုံးမွှေးတို့အတွက် အလှပြုပြင်ရာတွင် အသုံးပြုသော ပစ္စည်းများ၊

Products for making-up and removing make-up from the face and the eyes

(၁၁) နှုတ်ခမ်းအလှပြင်ပစ္စည်းများ၊

Products intended for application to the lips

(၁၂) သွားနှင့်ခံတွင်းအတွက် အသုံးပြုသည့် သွားတိုက်ဆေးနှင့် အခြား အလှကုန်ပစ္စည်းများ၊

Products for care of the teeth and the mouth

(၁၃) လက်သည်း၊ခြေသည်း အလှပြင်ပစ္စည်းများ၊

Products for nail care and make-up

(၁၄) လိင်အင်္ဂါပြင်ပတွင် သန့်ရှင်းရေးအတွက် အသုံးပြုသည့် ပစ္စည်းများ၊

Products for external intimate hygiene

(၁၅) နေလောင်ခြင်းမှ ကာကွယ်ရန် အသုံးပြုသည့် ပစ္စည်းများ၊

Sunbathing products

(၁၆) အရေပြား အရောင်ပြောင်းစေရန် အသုံးပြုသည့် ပစ္စည်းများ၊

Products for tanning without sun

(၁၇) အရေပြားမတွန့်ရန် အသုံးပြုသည့် ပစ္စည်းများ၊

Anti-wrinkle products